

ငယ်မှုပြန် က၊ <nge mu pyan> ①老人生理变态言行象小孩： ဤအဘိုးကြီး ~ နေသည်။ 这老头成了老小孩。②孩子气
 ငယ်မှုရာ န၊ <nge mu ya> = ငယ်မှု
 ငယ်မည် န၊ <nge myi> ①乳名，小名 ②僧侣未出家时的 俗名 ③取得职衔前的原名
 ငယ်မျှစ် နဝ၊ <nge myit> 年幼，年少
 ငယ်မွေးခြံပေါက် န၊ <nge mwei: khyan baut> ①(在自己家里养大的)家畜： နွားကလေးနှစ်ကောင်မှာ ~ ဖြစ်သည်။ 这两头小牛是家生家长的。②从小收养的人 ③本地人，土生土长的人
 ငယ်မွေးငယ်ကျွန် န၊ <nge mwei: nge gyun> 家奴
 ငယ်မွှား နဝ၊ <nge hmwa:> 微小，细小： ~ လှသောပိုးကောင် ကလေး 小虫子
 ငယ်ရှူး န၊ <nge yu:> 从小患精神病的人
 ငယ်ရည်းစား န၊ <nge yi: za:> 青梅竹马，小时的情侣
 ငယ်ရုပ် န၊ <nge yout> 幼时的容貌
 ငယ်ရွယ် နဝ၊ <nge ywe> 年轻： ~ နုပျိုသည်။ 年轻。 / ~ ပျို မျစ်သည်။ 年轻貌美。 / ~ သူ 年轻人
 ငယ်လင်ငယ်မယား န၊ <nge lin nge m-ya:> 结发夫妻，元配 夫妻
 ငယ်လောင်း န၊ <nge laun:> 小老鼠，鼯鼠
 ငယ်လျှ နဝ၊ <nge lya> 扁而细长
 ငယ်သား န၊ <nge dha:> 属下，下级
 ငယ်သူငယ်ချင်း န၊ <nge th- nge gyin:> 故交
 ငယ်သူငယ်သား န၊ <nge dhu nge dha:> 部下，下级
 ငယ်သံပါ က၊ <nge dhan pa> 尖声叫喊，声嘶力竭： ခွေး သည်နာလွန်းသဖြင့် ~ အောင်အော်ရှာသည်။ 狗痛得尖声嚎叫。
 ငယ်သွား န၊ <nge dhwa:> 乳齿
 ငယ်သွေး န၊ <nge thwei:> 幼时的容貌，稚气： အသက်ကြီး သော်လည်း ~ ကမပျောက်သေး။ 年纪虽大了，还是一脸稚气。 / ~ ငယ်မှုစိတ်ဆန္ဒ 童年时的举止与心理
 ငြာ က၊ <nya> 呼喊
 ငြာကြော် က၊ <nya kyaw> 呼喊，通告
 ငြာသံ န၊ <nya dhan> 呐喊声，鼓噪声，喊杀声：“ဝေး”ဟု သော ~ ကြီးသည်နားကဲ့လုမတတ်လျှံထွက်လာသည်။ “嘿！”的呐喊声震耳欲聋。
 ငြာသံပေး က၊ <nya dhan pei:> 呐喊助威，鼓噪，喊杀，喊号子： ကျားကျားနဲ့ ~ ပြီးရန်သူတွေကိုလှံစွပ်နဲ့ထိုးသတ်လိုက်သည်။ 喊着杀声持着刺刀杀向敌群。
 ငြား I က၊ <nya:> = ညား II ဝ၊ <nya:> 用于动词后，加重语气： ပြု ~ အံ့။ 将要去。 / သွား ~ အံ့။ 将去。
 ငြားလည်း သ၊ <nya: le:/ nya: li:> 虽然……但，ပြောဆို ~ မလိုက်နာ။ 讲了就是不听。
 ငြားသော်လည်း သ၊ <nya: dhaw le:> 虽然……但， သွားပါ ~

မတွေ့။ 去了，可是没有见到。
 ငြိ က၊ <nyi> ①(被钉子、荆棘等)挂住，沾上： ဆူးနှင့် ~ နေ သည်။ 被荆棘挂住。② = ညံ ③(喻)牵，牵扯，纠缠： အမှု နှင့်မ ~ သူး။ 同案子无牵连。 / ကြိုးချင်းထားကြိုးချင်း ~ အိုး ချင်းထားအိုးချင်းထိ။ (成)绳索放在一处往往搅成一团，锅放在一起往往互相碰撞。喻： 男女接近易发生暧昧之事。
 ငြိကပ် က၊ <nyi' kat> 挂住，沾上： တောင်တီမှာလဲတွေ့ ~ နေ တယ်။ 裤子上沾了许多木棉。
 ငြိခွဲ က၊ <nyi' swe:> 点燃，点着： တအိမ်လုံးမီး ~ ပြီးပြာကျ သွားတယ်။ 整所房子着了火化为灰烬了。
 ငြိနှုန်း က၊ <nyi' sun:> ①挂住，沾上，牵连 ②喜爱，恋爱 ③触犯(法令等)，违法： ပုဒ်မ(၁၀၀)နှင့် ~ သည်။ 触犯刑法第101条。
 ငြိတွယ် က၊ <nyi' twe> ①喜爱： ~ နေသောသံယောဇဉ် 缠绵的感情 ②牵连，牵扯
 ငြိရှောက် က၊ <nyi' shaut> 缠住，抓住： ထောင်ချောက်တွင် ~ နေသည့်ငှက်ကောင် 陷入罗网中的一只鸟
 ငြိ က၊ <nyi:> 讨厌，厌倦，厌烦，(听、看)腻了： ဒီသီချင်း ကြားဖန်များလွန်းလို့နား ~ နေပြီ။ 这支歌已听过好多遍都听腻了。 / ရှုမ ~ 百看不厌 / ချစ်မ ~ 永远相爱
 ငြိငွေ က၊ <nyi: ngwei> 讨厌，厌倦，厌烦，腻： နေ့တိုင်းပါ ချည်းစားနေရလို့ ~ နေပြီ။ 天天吃这些东西，都吃腻了。 / ဂဏန်းသင်္ချာသည်ပျင်းရိ ~ ဖွယ်ရာကောင်းသောဘာသာတရပ်မ ဟုတ်။ 数学并不是一门枯燥的学科。
 ငြိစိစိ က၊ <nyi: si zi> ①(心情、身体)不适，腻： ~ ဖြစ်နေ လို့ဘာမှစားချင်ဘူး။ 心里腻得慌，什么也不想吃。 ②厌 倦，厌烦
 ငြိစော်နံ့ က၊ <nyi: saw nan> ①腐臭(如烂洋葱的味) ② (喻)厌烦，厌恶
 ငြိတောက် က၊ <nyi: taut> 无聊(感到空虚、寂寞)
 ငြိနောက် က၊ <nyi: naut> 厌恶，讨厌
 ငြိနောက်နောက် က၊ <nyi: naut naut> = ငြိစိစိ
 ငြါစူ က၊ <nyu zu> 忌妒，妒忌，忌恨： သူတပါးတိုးတက်သည် ကိုမ ~ ရ။ 不应妒忌别人的进步。
 ငြိ က၊ <nyo> 困难
 ငြိငြင် က၊ <nyo nyin> ①困难，困苦： ငြိငြင်သောဘဝ 困苦 的生活 ②抱怨，忌恨： ခိုင်းသမ္ပကိုမ ~ ပဲလုပ်ကိုင်ပေးသည်။ 凡是叫他做的他都没有怨言地去做了。
 ငြိပျဉ်း က၊ <nyo pyin:> = ငြိပျဉ်း
 ငြိဖြည့် က၊ <nyo phyei> = ငြိပျဉ်း
 ငြိ က၊ <nyo:> 记仇，怀恨，结仇： သူ့ကို ~ နေသည်။ 对他 怀恨在心。
 ငြိမ်းငြိမ်းငြိမ်း က၊ <nyo: nyo: nyein' nyein> ①悦耳地，悠